

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၂-၀၆

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (က)အရ အထူးကုန်စည်ခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်လွှာ

ရက်စွဲ၊ -----

သို့

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

၁။ ကျွန်တော်/ ကျွန်မ၏ -----လုပ်ငန်း/ ကုမ္ပဏီ/ အဖွဲ့အစည်း၊ အခွန်ထမ်းမှတ်ပုံတင်အမှတ် ----- သည်(- - ၂၀) မှ (- - ၂၀) အထိ အခွန်ကာလအတွက် ပေးဆောင်ရမည့် အခွန်ငွေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ဒဏ်ကြေးငွေ - ----- ကျပ်

(ခ) အခွန်ပမာဏ - ----- ကျပ်

၂။ ပေးဆောင်ရမည့် အခွန်ငွေစုစုပေါင်းမှာ -----/- (----- ကျပ်တိတိ) ဖြစ်ပါသည်။ အခွန်ပေးဆောင်ရန် သတ်မှတ်ထားသည့်နေ့ရက်မှာ (- -) ရက်နေ့ဖြစ်ပါသည်။ ကျွန်တော်/ကျွန်မသည် အောက်ပါအကြောင်းအရင်းများကြောင့် သတ်မှတ်ရက်တွင် အခွန်ပေးဆောင်ရန် အခက်အခဲရှိပါသည်- (အကြောင်းအရင်း (၂) ခုထက်ပိုပါက နောက်ဆက်တွဲဖြင့် တင်ပြရန်)

(က) -----

(ခ) -----

၃။ ပေးဆောင်ရမည့် အခွန်ငွေစုစုပေါင်းအား (- - ၂၀) ရက်နေ့တွင် ပေးဆောင်ခွင့်ပြုပါရန် တင်ပြအပ်ပါသည်။

၄။ ပေးဆောင်ရမည့် အခွန်ငွေအား အောက်ပါအစဉ်အတိုင်း အရစ်ကျ ပေးဆောင်ခွင့်ပြုပါရန် တင်ပြအပ်ပါသည်-

(က) ပထမအရစ်အဖြစ် (ဒဏ်ကြေးငွေ+ အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင် လည်းကောင်း၊

(ခ) ဒုတိယအရစ်အဖြစ် (အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင် လည်းကောင်း၊

(ဂ) တတိယအရစ်အဖြစ် (အခွန်ပမာဏ) (-----/-) အား (- - ၂၀) ရက်နေ့တွင်လည်းကောင်း။

၅။ ကျွန်တော်/ ကျွန်မသည် အထက်ဖော်ပြပါ အကြောင်းအရာများ အမှန်တကယ်ကြုံတွေ့ရခြင်းကြောင့် အခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့် သတ်မှတ်ပေးရန် လျှောက်ထားရခြင်းဖြစ်ပါသည်။ အခွန်ပေးဆောင်ရန် သတ်မှတ်သည့်ရက်အတွင်း အခွန်ပေးသွင်းခြင်းမရှိပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄ နှင့် ၄၉ တို့အရ အတိုးပေးဆောင်ရမည်ရှိသည်ကို သိရှိပါကြောင်းနှင့် အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ပါက ပေးသွင်း ရန်ရှိသည့် အခွန်ငွေအားလုံးကို ချက်ချင်းပေးသွင်းရမည်ဖြစ်ပြီး အခွန်ပေးဆောင်ရန် တိုးမြှင့်ပေးသည့် သတ်မှတ်ရက်အတွင်း ပေးသွင်းရန် ပျက်ကွက် ခဲ့မှုအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေထမ်းဆောင်ရမည်ကို သိရှိပါကြောင်း ဝန်ခံတံတော်ပြပါသည်။

လက်မှတ် -----

အမည် -----

တာဝန် -----

ဖုန်း၊ e-mail လိပ်စာ -----

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်း----- အတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (က) အရ အထူးကုန်စည်ခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်လွှာတစ်စောင်ကို ဦး/ ဒေါ်-----ထံမှ လက်ခံရရှိပါသည်။ ဝင်စာအမှတ် -----ဖြင့် မှတ်ပုံတင်ပြီး ဖြစ်ပါသည်။

လက်မှတ် -----

အမည် -----

ရာထူး -----

ရက်စွဲ -----

-----ရုံး